

ဆက်စပ်နေသော အမေးများမေးခွန်းများ

မေး- ဘာတွေဖြစ်နေတာပါလဲ။

ဖြေ- Sysco သည် တွဲဖက်ဝန်ထမ်းတိုင်းတွင် ၎င်းတို့၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ရှိထားကာ စကားဝှက်ကို သတ်မှတ်ထားပြီး Self-Service Password Reset (ကိုယ်တိုင်လုပ်ဆောင်သော စကားဝှက် ပြန်သတ်မှတ်မှု) (SSPR) တွင် စာရင်းသွင်းထား၍ လိုအပ်သည့် အခါ ၎င်းတို့၏စကားဝှက်ကို အလွယ်တကူ ပြန်သတ်မှတ်နိုင်သော လုပ်ငန်းစဉ် ရှိထားကြောင်း သေချာအောင် လုပ်ဆောင်လျက်ရှိပါသည်။

မေး- Sysco က ဘာဖြစ်လို့ အခု ဒါကိုလုပ်နေတာပါလဲ။

ဖြေ- ဧပြီလ 1 ရက်၊ 2022 အရ၊ Workday သည် ကျွန်ုပ်တို့၏ US လစာပေးစနစ်အသစ် ဖြစ်လာသောကြောင့် လစာပြေစာများကို ဝင်ကြည့်ရန် Network IDs (ကွန်ရက်အိုင်ဒီများ) ကို လိုအပ်ပါသည်။ ထို့ကြောင့်၊ သင့်တွင် သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ရှိထားရန်မှာ အလွန် အရေးကြီးပါသည်။

မေး- Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) က ဘာပါလဲ။

ဖြေ- Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) သည် သင့်အတွက် တစ်မူထူးခြားသော လော့အင် အိုင်ဒီဖြစ်ကာ Workday နှင့် အွန်လိုင်း သင်ယူလေ့လာမှု တူးလ်များကဲ့သို့သော အဓိကကျသည့် Sysco စနစ်များထံ ဝင်ရောက်ခွင့်ပေးပါသည်။

မေး- SSPR ဆိုတာ ဘာပါလဲ။

ဖြေ- Sysco သည် လုံခြုံရေးစီမံချက်အဖြစ် တွဲဖက်ဝန်ထမ်းများအားလုံးကို ရက် 90 ကြာတိုင်း ၎င်းတို့၏စကားဝှက်များအား ပြန်သတ်မှတ်စေလိုပါသည်။ Self-Service Password Reset (ကိုယ်တိုင်လုပ်ဆောင်သော စကားဝှက် ပြန်သတ်မှတ်မှု) (SSPR) သည် အများသုံးနေရာ၊ ဒက်စတော့၊ တက်ဘလက် သို့မဟုတ် စမတ်ဖုန်းတို့မှနေ၍ Sysco Service Desk (Sysco ဝန်ဆောင်မှုနေရာ) ထံ ဖုန်းခေါ်စရာမလိုအပ်ဘဲ အချက်ရေအနည်းငယ်နှိပ်ရုံဖြင့် ၎င်းတို့၏ Sysco ကွန်ရက် စကားဝှက်များကို ပြန်သတ်မှတ်ခွင့်ပေးပါသည်။

မေး- SSPR အတွက် စာရင်းသွင်းခြင်းကို ရွေးချယ်ခွင့်ရှိပါသလား။

ဖြေ- သင်သည် SSPR အတွက် စာရင်းသွင်းရန်နှင့် သင်၏ကွန်ရက်စကားဝှက်ကို သတ်မှတ်ထားရန် လိုအပ်ပါသည်။

မေး- SSPR အတွက် စာရင်းသွင်းရန် ကျွန်ုပ်တို့၏ ဆဲလ်ဖုန်းနံပါတ်နှင့် တစ်ကိုယ်ရေသုံးအီးမေးလ်လိပ်စာကို အသုံးပြုရပါမည်လား။

ဖြေ- သင်၏ကိုယ်ရေးအချက်အလက်များ (ဆဲလ်ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ) ကို တင်ပြခြင်းသည် SSPR စာရင်းသွင်း လုပ်ငန်းစဉ်ကို ပြီးစီးအောင်လုပ်ရန်နှင့် သင်၏စကားဝှက်ကို ထိန်းသိမ်းထားရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ သင်က ဤအချက်အလက်များကို တင်ပြလိုခြင်းမရှိပါက၊ လုပ်ငန်းစဉ်ပြီးစီးရန် ကိုယ်ရေးကိုယ်တာ လုံခြုံရေးမေးခွန်းများကို သတ်မှတ်ထားနိုင်သော်လည်း ထပ်ဆောင်း စာရင်းသွင်းမှု အဆင့်များကို လိုက်နာရန် လိုအပ်လိမ့်မည်ဖြစ်ကာ သင့်လုပ်ငန်းခွင်ရှိ အများသုံးနေရာကို အသုံးပြုခြင်းဖြင့် SSPR အတွက် စာရင်းသွင်းရန် လိုအပ်ပါလိမ့်မည်။

မေး- UPN/အသုံးပြုသူအမည်ဆိုတာ ဘာလဲ။

ဖြေ- ၎င်းသည် သင်၏ Network ID (ကွန်ရက်အိုင်ဒီ) နှင့် မတူညီဘဲ SSPR ကို သတ်မှတ်သည့်အခါ သို့မဟုတ် စကားဝှက်တစ်ခု ပြန်သတ်မှတ်သည့်အခါ လိုအပ်နိုင်သော ထူးခြားသည့် ခွဲခြားသတ်မှတ်ချက် ဖြစ်ပါသည်။ ၎င်းကို အီးမေးလ်လိပ်စာကဲ့သို့ ပုံစံထုတ်ထားသော်လည်း (ဥပမာ၊ Batman123@Sysco.com) အီးမေးလ်လိပ်စာကဲ့သို့ အလုပ်လုပ်ဆောင်ခြင်းမရှိပါ။ ထိုအခြေအနေများတွင် ၎င်းကို ထပ်ဆောင်း ခွဲခြားသတ်မှတ်သည့်အရာအဖြစ် အသုံးပြုပါသည်။ သင်၏ UPN သို့မဟုတ် အသုံးပြုသူအမည်အတွက် တောင်းဆိုသည့်အခါမှာသာ ၎င်းကို အသုံးပြုပါလိမ့်မည်။

မေး- ကျွန်ုပ်တို့၏ UPN/အသုံးပြုသူအမည် ပျောက်သွားပါသည်။ အဲဒါကို ဘယ်လိုမျိုး ရယူနိုင်ပါသလဲ။

ဖြေ- Sysco Service Desk (Sysco ဝန်ဆောင်မှုနေရာ) ထံ **866-981-1190** သို့ ဆက်သွယ်ပါ။ ဖုန်းခေါ်ဆိုသည့်အခါ သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ကို ပြောပြရန် လိုအပ်ပါလိမ့်မည်။

မေး- ကျွန်ုပ်၏ Network ID (ကွန်ရက်အိုင်ဒီ) ပျောက်သွားပါသည်။ အဲဒါကို ဘယ်လိုမျိုး ရယူနိုင်ပါသလဲ။

ဖြေ- သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ကို နေရာနှစ်ခုတွင် ထည့်သွင်းကာ သင့်ကို ပေးထားပါသည်-

- သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ကို ပုံနှိပ်ပေးထားသော တံဆိပ်ပါဝင်သည့် တစ်ကိုယ်ရေ လက်ကမ်းစာစောင်
 - သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) နှင့် ယာယီစကားဝှက်ပါရှိသော သင့်ထံပေးထားသည့် အီးမေးလ်
- သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ကို နေရာမှားထားမိပါက၊ သင့်ကို ပံ့ပိုးကူညီပေးနိုင်သော သင်၏ ဒေသတွင်း HRBP နှင့် စကားပြောဆိုပါ။

မေး- ကျွန်ုပ်၏ ယာယီစကားဝှက် ပျောက်သွားပါသည်။ အဲဒါကို ဘယ်လိုမျိုး ရယူနိုင်ပါသလဲ။

ဖြေ- ယာယီစကားဝှက်အသစ်ကို တောင်းခံရန် Sysco Service Desk (Sysco ဝန်ဆောင်မှုနေရာ) ထံ **866-981-1190** သို့ ဆက်သွယ်ပါ။ လုပ်ငန်းစဉ်ကိုစတင်ရန် သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ကို လိုအပ်ပါလိမ့်မည်။ ယာယီစကားဝှက်ကို ဖန်တီးလိုက်သည်နှင့်၊ Service Desk (ဝန်ဆောင်မှုနေရာ) ကိုယ်စားလှယ်သည် သင်၏မန်နေဂျာ သို့မဟုတ် HRBP ထံ ၎င်းကို ဖော်ပြပေးပါလိမ့်မည်။ ထို့နောက် သင်၏ မန်နေဂျာ သို့မဟုတ် HRBP က ၎င်းကို သင့်ထံ ပေးပါလိမ့်မည်။

မေး- ကျွန်ုပ်တွင် ကျွန်ုပ်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ရှိထားပြီးဖြစ်ကာ စကားဝှက် သတ်မှတ်ပြီး ဖြစ်ပါသည်။ စကားဝှက် ကို ထပ်မံသတ်မှတ်ရန် လိုအပ်ပါသလား။

ဖြေ- မလိုအပ်ပါ။ သင့်တွင် Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ရှိထားပြီးဖြစ်ကာ စကားဝှက် သတ်မှတ်ထားပြီးဖြစ်ပါက၊ ဘာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပါ။ သို့ရာတွင်၊ သင်သည် SSPR ကို သတ်မှတ်ထားကြောင်း သေချာအောင် လုပ်သင့်ပါသည်။ Sysco စကားဝှက် များက ရက် 90 ကြာတိုင်း သက်တမ်းကုန်သောကြောင့် ယခုအချိန်သည် ထိုသို့လုပ်ဆောင်ရန် အချိန်ကောင်းဖြစ်ပါသည်။ သင်သည် SSPR သတ်မှတ်ခြင်းအတွက် ညွှန်ကြားချက်များကို SyscoBenefits.com/SSPR တွင် ရှာတွေ့နိုင်ပါသည်။

မေး- Sysco နှင့်ပတ်သက်သောဖိုင်တွင် ကျွန်ုပ်၏အိမ်လိပ်စာကို ပြန်သုံးသပ်ရန် မည်သည့်အတွက်ကြောင့် ပြောကြားရခြင်းဖြစ်ပါသနည်း။

ဖြေ- သင်၏ တစ်ကိုယ်ရေ လက်ကမ်းစာစောင်တွင် ရိုက်နှိပ်ထားသော အိမ်လိပ်စာသည် Sysco နှင့်ပတ်သက်သော ဖိုင်ပေါ်ရှိ သင်၏အချက်အလက် များက အချိန်နှင့်တစ်ပြေးညီ ဖြစ်နေခြင်း ရှိ မရှိကို ကောင်းမွန်သောညွှန်ပြသည့်အရာ ဖြစ်ပါသည်။ သင်၏အိမ်လိပ်စာ မှားယွင်းနေပါက၊ အကျိုးခံစားခွင့်များကဲ့သို့သော ပင်ကိုယ်စရိုက်နှင့်ညီအောင်လုပ်ထားသော အချက်အလက်များ သို့မဟုတ် အခွန်နှင့်ဆက်စပ်နေသည့် အချက်အလက်များက သင့်ထံ ရောက်ရှိနိုင်ခြင်းမရှိပါဟု ဆိုလိုပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များက အချိန်နှင့်တစ်ပြေးညီ မှန်ကန် ကြောင်း သေချာအောင်လုပ်ရန် သင်၏ Network ID (ကွန်ရက်အိုင်ဒီ) နှင့် စကားဝှက်ကိုသုံးကာ Workday ထံ လော့အင်ဝင်ပါ။

မေး- ကျွန်ုပ်ရဲ့ ယာယီစကားဝှက်ကို ဘယ်လိုမျိုး ပြန်သတ်မှတ်ရမှာလဲ။

ဖြေ- ယာယီစကားဝှက် ပြန်သတ်မှတ်ခြင်းအတွက် ညွှန်ကြားချက်များကို SyscoBenefits.com/SSPR တွင် တွေ့နိုင်ပါသည်။

မေး- စကားဝှက်များ သို့မဟုတ် SSPR နှင့်ပတ်သက်သည့် ပိုမိုသောအချက်အလက်များကို မည်သည့်နေရာတွင် ရှာတွေ့နိုင်ပါသလဲ သို့မဟုတ် အကူအညီကို မည်သည့်နေရာတွင် ရယူနိုင်ပါသလဲ။

ဖြေ- SyscoBenefits.com/SSPR တွင် အလုပ်အကူအညီများ၊ လော့အင် ညွှန်ကြားချက်များနှင့် ပိုမိုသောအရာများ ရှိပါသည်။ Sysco Service Desk (Sysco ဝန်ဆောင်မှုနေရာ) ထံ **866-981-1190** သို့လည်း ဖုန်းခေါ်ဆိုနိုင်ပါသည်။

မေး- ကျွန်ုပ်၏စကားဝှက်၊ ဝင်ရောက်ခြင်း သို့မဟုတ် SSPR အတွက် စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက မည်သည့်နေရာသို့ သွားသင့်ပါသလဲ။

ဖြေ- Sysco Service Desk (Sysco ဝန်ဆောင်မှုနေရာ) ထံ **866-981-1190** သို့ ဆက်သွယ်ပါ။